

မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ အစီအစဉ် (Mekong-Republic of Korea Cooperation Fund-MKCF) ဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် (၁၁) ခု၌ စာရင်းအင်း ဥပဒေ၊နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲများ ကျင်းပ

ဗဟိုစာရင်းအင်းအဖွဲ့မှ ကြီးမှူး၍ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ အစီအစဉ် (Mekong-Republic of Korea Cooperation Fund-MKCF) ဖြင့် စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှု လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်မှုစီမံချက် (Capacity Building Project on Development of Statistics) အရ နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ် မှ ၂၀၂၂ ခုနှစ် မတ်လကုန်အထိ အောက်ပါအတိုင်း ပြုလုပ်ခဲ့ပါသည်။

စဉ်	တိုင်းဒေသကြီး/ ပြည်နယ်	ဦးဆောင်ဆွေးနွေးသူ	ကျင်းပ သည့်နေ့ ရက်	တက်ရောက် သည့် ဌာန/ အဖွဲ့အစည်း အရေအတွက်	တက် ရောက်သူ စုစုပေါင်း
၁။	နေပြည်တော် ကောင်စီနယ်မြေ	ညွှန်ကြားရေးမှူးချုပ်	၂၀-၁-၂၀၂၂	၄၁	၆၈
၂။	ရှမ်းပြည်နယ်	ဒုတိယ ညွှန်ကြားရေးမှူးချုပ်	၂၀-၁-၂၀၂၂	၇၇	၁၀၄
၃။	ရန်ကုန်တိုင်း ဒေသကြီး	ညွှန်ကြားရေးမှူးချုပ်	၂၆-၁-၂၀၂၂	၆၃	၁၁၆
၄။	ပဲခူးတိုင်းဒေသ ကြီး	ဒုတိယ ညွှန်ကြားရေးမှူးချုပ်	၁၄-၂-၂၀၂၂	၇၆	၈၄

စဉ်	တိုင်းဒေသကြီး/ ပြည်နယ်	ဦးဆောင်ဆွေးနွေးသူ	ကျင်းပ သည့်နေ့ ရက်	တက်ရောက် သည့် ဌာန/ အဖွဲ့အစည်း အရေအတွက်	တက် ရောက်သူ စုစုပေါင်း
၅။	ကရင်ပြည်နယ်	ဒုတိယ ညွှန်ကြားရေးမှူးချုပ်	၁၆-၂-၂၀၂၂	၈၂	၁၀၈
၆။	မွန်ပြည်နယ်	ဒုတိယ ညွှန်ကြားရေးမှူးချုပ်	၁၇-၂-၂၀၂၂	၅၉	၈၉
၇။	မကွေးတိုင်း ဒေသကြီး	ဒုတိယ ညွှန်ကြားရေးမှူးချုပ်	၁၈-၂-၂၀၂၂	၇၀	၉၅
၈။	မန္တလေးတိုင်း ဒေသကြီး	ညွှန်ကြားရေးမှူးချုပ်	၄-၃-၂၀၂၂	၄၇	၆၅
၉။	ရခိုင်ပြည်နယ်	ဒုတိယ ညွှန်ကြားရေးမှူးချုပ်	၈-၃-၂၀၂၂	၈၃	၁၀၀
၁၀။	ကချင်ပြည်နယ်	ဒုတိယ ညွှန်ကြားရေးမှူးချုပ်	၁၁-၃-၂၀၂၂	၁၀၁	၁၃၁
၁၁။	ဧရာဝတီတိုင်း ဒေသကြီး	ဒုတိယ ညွှန်ကြားရေးမှူးချုပ်	၁၈-၃-၂၀၂၂	၈၅	၁၃၀
စုစုပေါင်း				၇၈၄	၁၀၉၀

စာရင်းအင်းဥပဒေ၊ နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲများကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

- ဗဟိုစာရင်းအင်းအဖွဲ့မှ ပြဋ္ဌာန်းခဲ့သည့် စာရင်းအင်းဥပဒေ၊ နည်းဥပဒေများ သက်ဝင် ကျင့်သုံးလာစေရန်
- အမျိုးသားစာရင်းအင်းစနစ်၏ အရေးပါမှုကို သိရှိစေရန်
- မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ အစိုးရဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ သုတေသီများမှ စာရင်းအင်းများကို အသုံးပြုရာတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ပြဋ္ဌာန်း ခဲ့သော စာရင်းအင်းဥပဒေနှင့် ၂၀၂၁ ခုနှစ် မေလတွင် ပြဋ္ဌာန်းခဲ့သော စာရင်းအင်း နည်းဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး စာရင်းအင်းထုတ်ပြန်သူများနှင့် အသုံးပြုသူများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်းစေရန်
- စာရင်းအင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိကျမှန်ကန်မှုရှိသော စာရင်းအင်းများ အချိန်နှင့်တပြေးညီ ပြုစုထုတ်ပြန်နိုင်ရန်

စာရင်းအင်း ဥပဒေ၊ နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲများသို့ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများက အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် (၁၁) ခုတွင် ကျင်းပပြု လုပ်ခဲ့သည့် စာရင်းအင်းဥပဒေ၊ နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲများတွင် အမျိုးသား စာရင်းအင်းစနစ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ပတ် သက်သူများ၊ အမျိုးသားစာရင်းအင်းစနစ်၏ အရေးပါမှု၊ စီမံကိန်းရေးဆွဲခြင်းနှင့် အကောင် အထည်ဖော်ဆောင်ရွက်မှုတွင် အရည်အသွေးပြည့်ဝသော စာရင်းအင်းအချက်အလက်များ၏ အရေးပါမှု၊ မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်းစနစ်၏ အဖွဲ့အစည်းနှင့်ဥပဒေမူဘောင်၊ နိုင်ငံ တကာတွင် ကျင့်သုံးနေသော စာရင်းအင်းစနစ်များ၊ စာရင်းအင်းဥပဒေ၊ နည်းဥပဒေများတွင် ထည့်သွင်းရေးဆွဲထားသည့် အကြောင်းအရာများ၊ တရားဝင်စာရင်းအင်းများ စုစည်းထုတ်ပြန်နိုင် ရေးအတွက် သက်ဆိုင်ရာ စာရင်းအင်းပံ့ပိုးပေးသူများနှင့် ပေါင်းစပ်ညှိနှိုင်းမှုဆိုင်ရာ လုပ်ငန်းစဉ်

စံသတ်မှတ်မှု ဆောင်ရွက်ချက်များ၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ဝေလျက်ရှိသည့် နှစ်အလိုက်၊ လအလိုက်၊ သုံးလပတ်အလိုက် စာစောင်များထုတ်ပြန်ဆောင်ရွက်မှု အခြေအနေများကို အဓိကဆွေးနွေးရှင်းလင်းခဲ့ပါသည်။

ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်းဖြင့် အမျိုးသားစာရင်းအင်းစနစ် (National Statistical System-NSS) တွင် ပါဝင်ပတ်သက်သည့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံ၏ စာရင်းအင်းဥပဒေ၊ နည်းဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိ နားလည်လာခြင်း၊ စာရင်းအင်းကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ခြင်း၊ စာရင်းအင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မှန်ကန်ကောင်းမွန်မှုရှိသော စီမံခန့်ခွဲမှုများ၊ လုပ်ထုံးလုပ်နည်းများ၊ အလေ့အကျင့်များဖြင့် ဆောင်ရွက်နိုင်ခြင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ဌာနများအနေဖြင့် စာရင်းအင်းအချက်အလက်များ ကောက်ယူ၊ စုစည်း ပံ့ပိုးပေးရာတွင် မြေပြင်စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးကို ပိုမိုအလေးထား ဆောင်ရွက်နိုင်ခြင်း၊ မြေပြင်စာရင်းအင်း အချက်အလက်များ၏ အရေးပါမှုကို ဂရုပြုလာစေခြင်း၊ စာရင်းအင်းဆိုင်ရာ ကိစ္စရပ်များအား ပြည်နယ်/ တိုင်းဒေသကြီး အစိုးရများနှင့်ပူးပေါင်း၍ ဒေသန္တရအဆင့်၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် ရပ်ရွာအဆင့်တို့၌ ကောင်းမွန်စွာ စီမံဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။